

အဝတ် 沾满了污垢的衣服

လူးကျင်း နှ၊ <lu: gyin> 为捕鱼在河边挖的坑

လူးဆေး နှ၊ <lu: zai> 外敷药

လူးတား နှ၊ <lu: ta> ①缅甸的一种四言诗体 ② = လူးတားကြိုး

လူးတားကြိုး နှ၊ <lu: ta: gyo> 拉纤的绳索

လူးတားဆွဲ က၊ <lu: ta: hswa> = လူးတားပေါက်

လူးတားပေါက် က၊ <lu: ta: pau> 拉纤

လူးတွင်း နှ၊ <lu: dwin> ①顺着宝石矿床挖的洞穴或坑道 ②为牛打滚而挖的泥坑 ③为捕鱼在河边挖的坑

လူးပေ က၊ <lu: pei> 沾上

လူးရွေပေါ် နှ၊ <lu: ywei baw> (木工用)槽鉋

လူးလာ ကဝ၊ <lu: la> 来来去去, 往复地, ပိတုန်းလိပ်ပြာထို့သည် ~ ပျံပဲ၍ 蜜蜂、蝴蝶等来回飞舞……

လူးလာကူး က၊ <lu: la ku> 往来奔忙

လူးလာခေါက်တုံ ကဝ၊ <lu: la khaut ton> 来回地, 往返地

လူးလာခေါက်ပြန် ကဝ၊ <lu: la khaut pyan> = လူးလာခေါက်တုံ

လူးလာခတ် က၊ <lu: la khat> 往来不停, 往来奔忙, တောင်ပြေးမြောက်ပြေး ~ နေ၏။ 东奔西跑。/ အခန်းထဲတွင် ~ နေ၏။ 在房间里来回走着。

လူးလာဆန်ခတ် ကဝ၊ <lu: la hsan khat> = လူးလာခေါက်တုံ

လူးလာတုံနှင်း ကဝ၊ <lu: la ton' hnin> = လူးလာခေါက်တုံ

လူးလာပြန် က၊ <lu: la pyan> 往来奔走, 来回, သူ့ထို့မျက်လုံးများကကျန်တော့ဆီတလှည့်ကြိုမြဲဆီတလှည့် ~ နေကြသည်။ 他的目光忽而向我忽而又转向哥妙。

လူးလာလှည့်ပတ် ကဝ၊ <lu: la hle' pat> 来来回回地转着

လူးလဲ က၊ <lu: le> ①搽, 涂, 抹 ②从地或床上挣扎着起来 ③翻滚, 打滚

လူးလွန် က၊ <lu: lun> ①翻来复去地折腾, 翻滚 ②(心情)不平静, 忐忑不安

လူးလှိုင့် က၊ <lu: hlein> 翻滚, 颠簸, ဒါကိုတာလေယာဉ်သည် ~ လှုပ်ခါနေသည်။ 达科他飞机不停地颠簸着。

လူးအိုင် နှ၊ <lu: ain> (水牛、猪等)打滚的泥坑, 水洼地

လေ့ I က၊ <lei> ①(诗)练习 ②(诗)活动 II မသ၊ <lei> 呼唤猪、象的声音 III ကဝ၊ <lei> 惯于, သူသည်ဆောင်းရာသီတွင်လည်းခေကျား ~ ရှိသည်။ 冬天他也常去游泳。 IV ဝ၊ <lei> 诗词中用的虚字

လေ့ကျက် က၊ <lei' kyat> 反复学习

လေ့ကျင့် က၊ <lei' kyin> 训练, 练习, 锻炼, အမြဲ ~ မှကျမ်းကျင့်နိုင်မည်။ 常练习才能熟练。

လေ့ကျင့်ခန်း / လေ့ကျင့်ခန်း နှ၊ <lei' kyin' gan> 练习, 习题, 作业

လေ့ကျင့်ရေး နှ၊ <lei' kyin' yei> 练习, 训练, ~ သင်တန်း

训练班

လေ့ကျင့်သားရ က၊ <lei' kyin' dha: ya> 养成习惯

လေ့လာ က၊ <lei' la> 学习, 钻研, 考察, 研究, ပညာ ~ ရေးကိုအဓိကထားရမည်။ 要以学为主。/ ~ ရေးအဖွဲ့ 考察团 / ~ သူ (开会时)观察员

လေ I နှ၊ <lei> ①风, 空气, 大气, 气, ~ တူးတူးတိုက်၏။ 风呼呼地吹着。/ ~ တင်းတင်းထိုးပါ။ 气打足一点。 ②(人体内的)气 ③(贬)话, 大话, သူ ~ များလှသည်။ 他话太多。 ④口气, 语气, သူသည်ယခင်ကနှင့်မတူယခု ~ ပြောင်းသွားချေပြီ။ 他跟过去不一样, 口气变了。/ မူရင်းစာရေးဆရာ၍ ~ ပါအောင်တာသာပြန်နိုင်ရမည်။ 一定要把原作者的语气译出来。 ⑤腔调, 韵味, ဦးဖိုးစိန် ~ ကိုလူတိုင်းမဆိုနိုင်။ 不可能人人都唱出吴波盛的韵味。 II က၊ <lei> ①漂泊, 流浪, စိတ်ရေကိုယ်ပါတော်တော်လေး ~ ခဲ့၏။ 到处游荡, 心也散了。 ②消耗, 损失, 损耗, ပရုပ်အခိုး ~ သည်။ 樟脑都挥发掉了。/ ငွေလဲ ~ တယ်ပစ္စည်းလဲ ~ တယ်။ 钱财都耗费掉了。/ အိမ်ဆောက်တဲ့အခါမြေကိုခနစ်တကျမသုံးတတ်ယင်မြေတွေ ~ ကုန်မှပဲ။ 造房时如果不会计划用地就会造成很大的浪费。 III ဝ၊ <lei> ①用在句子后面表示提醒对方, သူလဲသွားမယ် ~ ။ 他也要去啊! / မင်းကောင်းစေချင်လို့ပြောတာပါမင်းသဘောပဲ ~ ။ 我是为你好才说这些话的, 你看着办吧! ②用于主语、宾语等之后表示强调, ကျနော် ~ နက်ဖြန်အစဉ်းအဝေးလုပ်ပြီးယင်မြို့ထဲသွားမယ်။ 我呀, 明天开完会就进城! ③放在动词后表示敦促对方, ထိုင် ~ ။ မတ်တတ်ရပ်ပြီးကောင်းပြောပါနဲ့။ 坐呀, 别站着讲嘛! / ဘယ်သူသွားမယ်ဆိုတာပြော ~ ။ 你说呀, 谁走? ④放在动词后表示同意对方意见, ကံရပ်ရှင်သွားကြည့်ရအောင်။ ခ။ သွား ~ ။ 甲, 咱们去看电影吧! 乙, 走吧! ⑤呼唤某人时置于名字后 ⑥生气斥责时的语气助词, 如: တယ် ~ ။ လားလား ~ ။ ဟင်း ~ ။ ဟဲ့ ~ ။ 等 IV ကဝ၊ <lei> 一般用于叙述句中, 无特殊意义, ကျူးကျော်ရေးစစ်သားများသည်ခွေးပြေးဝက်ပြေးဆုတ်ပြေးသွား ~ သတည်း။ 侵略军就狼狈逃窜了。

လေကတော့ နှ၊ <lei g-daw> 龙卷风

လေကာ နှ၊ <lei ga> 屏风, 挡风物, မှန် ~ (汽车等的)挡风玻璃 / ~ သစ်တော 防风林

လေကင်း နှ၊ <lei gin> 人体内之气(缅医术语, 似中医讲的气)

လေကောင်းလေသန့် နှ၊ <lei gaun: lei dhan> 新鲜空气

လေကန် က၊ <lei kan> (俚)①说话冗长, 絮叨, 贫嘴, 碎嘴, သူတို့နှစ်ယောက် ~ နေကြတယ်။ 他们俩在闲聊。 ②吹牛, 说大话, 吹嘘, ဒီလာပြီးဘာ ~ နေသလဲ။ 你来这儿吹什么牛皮?

လေကန် က၊ <lei kon> 白费口舌, သူ့ကိုဆုံးမလို့ရမှာမဟုတ်